

လှည်းအိမ် နှ၊ <hle: ein> 车身  
 လှည်းဦး နှ၊ <hle: u> ①大车车厢前部②辕和轭相连的部位  
 လှည်းဦးကင်း နှ၊ <hle: u: gin> 赶车人的座位  
 လှည်းဦးဂွက် နှ၊ <hle: u: hnget> 车辕上的鸟形装饰  
 လှည်းဦးစီး နှ၊ <hle: u: zi> 赶车人  
 လှည်းဦးစွန် နှ၊ <hle: u: zun> 大车的两条辕木的连接处  
 လှည်းဦးစွပ် နှ၊ <hle: u: zut> = လှည်းစည်းကုံး  
 လှည်းဦးထောက် နှ၊ <hle: u: daut> = လှည်းထောက်  
 လှည်းဦးပုတ် နှ၊ <hle: u: but> = လှည်းစည်းကုံး  
 လှန့် က၊ <hlan> ①吓唬，恐吓②轰赶：ကြက်ကို ~ လိုက်ပါ။  
 把鸡轰走。  
 လှန့်ခြောက် က၊ <hlan' khyaut> = လှန့်  
 လှန့်ဖြန့် က၊ <hlan' phyan> = လှန့်  
 လှန့်လုံး နှ၊ <hlan' lon> 恐吓的话  
 လှန့် က၊ <hlan> ①翻，翻转 ②翻开，揭开：ထိုးအပုံးကို ~  
 တယ်။ 打开锅盖。 / စာရွက်ကို ~ တယ်။ 翻书(页) /  
 အင်္ကျီကို ~ တယ်။ 把衣服翻过来。③重提，揭发，抖弄出  
 来：ခင်ဗျားအကြောင်းအကုန် ~ ပစ်မယ်။ 把你的事情全部  
 揭出去。④扫清，赶跑(敌人)：ရန်သူ့ကို ~ နိုင်သည်။ 把  
 敌人清除了。⑤反对，抗拒：ဆရာကို ~ သည်။ 不听  
 从教师的教导。⑥稍向后仰：ကုလားထိုင်နောက်မှိုကို ~ ချ  
 သည်။ 把椅子靠背稍向后仰一仰。⑦逆水而上  
 လှန့်ကန် နှ၊ <hlan gan> = လှန့်ကန်  
 လှန့်ကိန်း နှ၊ <hlan gein> 【数】倒数  
 လှန့်ပြန် က၊ <hlan pyan> 顶嘴，还嘴  
 လှန့်ပြန်အပြစ်တင် က၊ <hlan pyan a-pyit tin> 互相指责，  
 互相责备  
 လှန့်ပစောက် နှ၊ <hlan m-zaut> (古)好习惯  
 လှန့်လှော က၊ <hlan hlau> 翻，翻转，翻开，揭露：ဟိုတိုင်းခိ  
 တစ ~ ကြည့်၏။ 东翻一部分西翻一部分看看。  
 လှန့်လှော့ခွာဖွေ က၊ <hlan hlau: sha phwei> 翻箱倒柜  
 လှန်း က၊ <hlan> 晒，晾：ခြောက်အောင် ~ သည်။ 晒干，  
 晾干。 / နေပူ ~ သည်။ 晒东西。  
 လှန်းသူ က၊ <hlan: thwei> (罕)晒干，晾干  
 လှပ် I က၊ <hlat> ①打开，使露出：ပြတင်းပေါက်များကိုအကုန်  
 ~ ထားပါ။ 把窗户都打开。②留下，空出：သူ့အတွက်တ  
 နေရာ ~ ထားသည်။ 给他留下个座位。③晾，晒 II နှ၊  
 <hlat> 极薄  
 လှပ်မြေ နှ၊ <hlat myei> 闲田  
 လှပ်လှပ် က၊ <hlat hlat> ①薄薄 ②机灵 ③颤抖：ရင်တ  
 ~ 胆战心惊 ④洁白地：~ ဖြူစင်၏။ 白极了。⑤晃  
 动，松动 = ယဲယဲ  
 လှုပ် က၊ <hlout> 运动，晃动，摇动，振动；走动：မျက်ခုံး ~

သည်။ 眼皮跳。 / ငလျင် ~ သည်။ 发生地震。  
 လှုပ်ကုလားထိုင် နှ၊ <hlout k-l-htain> 摇椅  
 လှုပ်ခါ က၊ <hlout Kha> 晃动，震动，摇晃  
 လှုပ်တုပ်လှုပ်တုပ် က၊ <hlout tout hlout tout> 晃动，不  
 安宁地：ငြိမ်ငြိမ်နေစမ်းပါ။ ဘာလို့ ~ လုပ်နေရတာလဲ။ 静静地  
 呆一会吧，为什么老动个不停？  
 လှုပ်ချောက် က၊ <hlout khyaut> (诗)害怕，胆战心惊  
 လှုပ်စိလှုပ်စိ က၊ <hlout si' hlout si'> 摇摇晃晃  
 လှုပ်ပုခက် နှ၊ <hlout p-khet> 摇篮  
 လှုပ်ရမ်း က၊ <hlout yan> 摇动，晃动：လက်ကို ~ တယ်။ 摆  
 手。 / သစ်ကိုင်းတွေ ~ နေတယ်။ 树枝摇晃。  
 လှုပ်ရှား က၊ <hlout sha> ①动荡，晃动，摆动：ရင်ထဲတွင်ပြော  
 မပြနိုင်လောက်အောင် ~ နေသည်။ 心里有说不出的激动。 /  
 စိတ် ~ သည်။ 心中不安、激动。②活动 ③动乱：~ ဆူ  
 骚动，骚乱 / ~ ထကြွ 激昂  
 လှုပ်ရှားမှု နှ၊ <hlout sha: hmu> ①晃动，摆动 ②骚动，骚  
 乱 ③活动 ④(群众)运动：လူထု ~ 群众运动  
 လှုပ်လီလှုပ်လဲ/လှုပ်လီးလှုပ်လက် က၊ <hlout li hlout le' / hlout  
 li: hlout let> 摇摇晃晃，颠颠悠悠：သစ်ပင်၏အပျားဝယ်တဲ့  
 လျှားခိုကာ ~ တနဲ့နဲ့နှင့်လေကစား၏။ 悬挂在树梢上，随风  
 摇晃着。  
 လှုပ်လှုပ် က၊ <hlout hlout> ①徐徐地，慢慢地：~ ကလေး  
 သွားနေယင်ဘယ်အချိန်မှိုပဲမလဲ။ 慢慢吞吞地走，怎么能及时  
 赶到呢？②奄奄一息 ③一点儿：စာပေဆုကလဲခုထိအောင်  
 ~ မှမှိုသေးဘူး။ 到现在为止，何时颁发文学奖还没有  
 任何消息。  
 လှုပ်လှုပ်ရွှရွ က၊ <hlout hlout ywa' ywa'> 蠕动，活跃，动  
 荡不安：တော်တော်ကလေး ~ ဝေဖန်ဆွေးနွေးနေကြတယ်။ 展  
 开了相当热烈的评论。  
 လှမ်း I မ၊ <hlan> 步：ခြေတ ~ 一步 / တ ~ ထိုး၊ နှစ် ~ ဆုတ်။  
 进一步退两步 II နှ၊ <hlan> 远：တော်တော် ~ တဲ့ခရီး  
 ပဲ။ 相当远的路程。 III က၊ <hlan> ①举步，迈步：ခြေ  
 လှမ်းဆုန်မှန် ~ ပြီးလာတယ်။ 稳步走来。②伸手：~ ယူတယ်။  
 伸手拿。③努力达到(目的)，奔向目标：ထွန်းပြောင်သောအ  
 နာဂတ်ပန်းတိုင်သို့ ~ ကြဉ်။ 向光明的未来迈进。④递给：  
 ဟိုစာအုပ် ~ လိုက်စမ်းပါ။ 把那本书递给我吧！ IV က၊  
 <hlan> 远远地，朝着：~ ခေါ် 朝……叫道 / ~ ပြော  
 朝着……说 / ~ ကြည့် 朝……看  
 လှမ်းကြ က၊ <hlan: kywa> (僧侣)走路，出门，(人)走  
 လှမ်းတက် က၊ <hlan: tet> 迈进，跨入，进入：ပန်းတိုင်ကိုခြေ  
 လှမ်းကြကြည့်နှင့် ~ နိုင်ခဲ့သည်။ 大步跑到了目的地。  
 လှမ်းထိုးသွား က၊ <hlan: hto: thwa> (马)溜花蹄，(人)慢  
 悠悠地走  
 လှမ်းမိကမ်းမိ နှ၊ <hlan: mi kan: mi> 附近；伸手所及的地方